



ADRA

မိမိတို့၏ မင်္ဂလာသိင်္ဂါ

ADRA မြန်မာက ထုတ်ဝေသည့် သတင်းလွှာ
အတွဲ ၃ | မေလ ၂၀၂၀

ဒေါ်ဇော်နီနီပိုင်

ကရင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေးအတွက် ပြင်ဆင်ခြင်း

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ

ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံမှာ
EMBRACE စီမံကိန်းမှ
ဒေါ်ဇာအိုင်ဖြစ်ပါသည်။
Photo: © 2020 ADRA Myanmar |
Pyae Phyto Lin

အယ်ဒီတာချုပ်/ ဒီဇိုင်းနာ
Emma McCrow

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyto Lin

ပံ့ပိုးအားဖြည့်သူများ
Claudio Sandoval, Nant Dahlia
Kap Khan Mung, Saw William Po,
Naw Kapaw Moo Oliver, Aye Chan

ထုတ်ဝေသူ
ADRA Myanmar

‘မင်္ဂလာပါ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



ကရင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေးအတွက် ပြင်ဆင်ခြင်း

ကျွန်မနာမည်က ဒေါ်ဇာအိုင်ပါ။ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ။ ဒီကဒီကံကျေးရွာမှာ ကျွန်မအမျိုးသားရယ် သမီးသုံးယောက်ရယ်နဲ့
အတူတူနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျွန်မတို့ ဒီကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကို ပြောင်းလာတာပါ။ ကျွန်မမကြာသေးခင်တုန်းက
ကိုယ်ဝန်ဆောင်ခဲ့ပြီး ကျန်းမာတဲ့ကလေးကို အန္တရာယ်ကင်းကင်းနဲ့မွေးနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ ကြက်တွေ၊ ဆိတ်တွေမွေးတာရယ် စိုက်ပျိုးရေးရယ်ပါ။တစ်ခါတစ်လေတော့

အပိုင်ငွေရအောင် ကျွန်မအမျိုးသားက အပြင်မှာ အလုပ်ထွက်လုပ်ပါတယ်။ ကျွန်မတို့ရွာကို EMBRACE စီမံကိန်းမဝင်လာခင်တုန်းကတော့ ကျွန်မတို့အနေနဲ့ ကျမ်းမာရေးနဲ့ပတ်သက်ပြီး အာဟာရမျှတအောင် ဘယ်လိုချက်ပြုတ်ရမလဲ၊ ဟင်းသီးဟင်းရွက်တွေကိုဘယ်လို စိုက်ပျိုးရမလဲဆိုတာ သေချာမသိခဲ့ရဘူး။ အရင်ကလေးတွေကိုလည်း ကျွန်မအိမ်မှာပဲမွေးခဲ့တယ်။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို မသိခဲ့တာကြောင့် ဆေးခန်းလည်းပုံမှန်သွားပြီး စစ်ဆေးမှုမခံယူခဲ့မိပါဘူး။

ကျွန်မအနေနဲ့ ကျန်းမာရေးနဲ့အာဟာရသင်တန်းကိုတက်ပြီးတဲ့နောက်မှာတော့ အသိပညာတွေအများကြီးရလာတယ်။ ဒီတော့ကျွန်မအနေနဲ့ အိမ်မှာလက်တွေ့အသုံးပြုနိုင်အောင်ကြိုးစားခဲ့တယ်။ ကျွန်မတို့တစ်ဆင့်ချင်းတစ်ဆင့်ချင်းစီ လေ့လာခဲ့တယ်။ အဲဒါကလွယ်လွယ်ကူကူလိုက် လုပ်လို့ရလာတယ်။ အခုလည်းကျွန်မအနေနဲ့ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့အန္တရာယ်တွေကိုသိလာတယ်။

ဒါကြောင့် ဆေးခန်းပုံမှန်သွားပြီး ဆေးခန်းမှာပဲကလေးမွေးဖို့အတွက် ကျွန်မအမျိုးသားကလည်း အားပေးတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံးအခွင့်အရေးတွေကို ဒီကလေးလေးကို ပေးချင်တယ်။ ဒါကြောင့်လည်း အခုအကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ကလေးလေးမွေးဖွားဖို့ ကျွန်မမျှော်လင့်ခဲ့သလို အခုကျွန်မစတုတ္ထမြောက်သမီးလေးကို ဆေးခန်းမှာပဲကျန်းမာစွာမွေးဖွားနိုင် ခဲ့ပါတယ်။

“ ADRA နဲ့ အလှူရှင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်း ကျွန်တော်တို့ရွာကို ရောက်လာတဲ့အခါ အရင်ကကျွန်တော်တို့မသိခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျန်းမာတဲ့လူနေမှုဘဝနေထိုင်ရေးတို့ကိုပါ လေ့လာသင်ယူနိုင်ခဲ့တယ်” ဟု ဒေါ်ဇော်အောင်အိန် ခင်ပွန်းဖြစ်သူ ဦးငြိမ်းချမ်းအောင်က ပြောဆိုသည်။

EMBRACE စီမံကိန်းကို Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်း အာဟာရရရှိမှုနှုန်းတိုးမြှင့်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအတွက် သင့်လျော်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို တိုးမြှင့်ရရှိလာစေရန် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

“ ADRA စီမံကိန်းကနေပြီးတော့ရလိုက်တဲ့ ဗဟုသုတတွေကြောင့် ကျွန်မတို့ရဲ့ကလေးတွေကို ပိုပြီးဂရုစိုက်လာနိုင်တယ်။ ဒါကြောင့် ADRA နဲ့ အလှူရှင် Global Affairs Canada ကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

PYAE PHYO LIN
Communications Assistant, ADMIN



တီထွင်ဖန်တီးဖို့ အချိန်တန်ပြီ

စူးစမ်းလိုစိတ်က ကြောင်ကိုသတ်လိုက်ပြီလား”ဆိုတဲ့ ရှေးစကားတစ်ခွန်းကို သင်ကြားဖူးပါသလား။ သင့်အနေဖြင့် ကြောင်များသည်သိချင်စိတ်စူးစမ်းလို စိတ်ကို ပေးသည့် အကောင်းဆုံးဥပမာတစ်ခုဟု သဘောတူနိုင်သည်။ သင့်အနေနဲ့စူးစမ်းလိုစိတ်ရှိသည်ဆိုပါက အသစ်အသစ်သောအရာများကို မြင်တွေ့ နိုင်ရန် သင်ကိုယ်တိုင်လမ်းဖွင့်ပေးသည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ကိုကွဲပြားခြားနားသောလမ်းညွှန်ချက်များနှင့် ဦးဆောင်လမ်းပြနိုင်ပြီး အရေးကြီးသော ရှာဖွေတွေ့ရှိမှုများကိုဖြစ်ပေါ်စေသည်။ စူးစမ်းချင်စိတ်သိလိုစိတ်သည် သုတေသနပြုချက်များအရ တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်မှုတို့ကိုမြှင့် တင်ရန်အတွက် အရေးကြီးသောအရာများဖြစ်သည်ဟု ဖော်ပြထားသည်။ သင့်အနေဖြင့် တီထွင်ဖန်တီးမှုစွမ်းရည် ၃၀ ရာခိုင်နှုန်းဖြင့်မွေးဖွားလာခဲ့ပြီး

၇၀ ရာခိုင်နှုန်းသည် သင့်၏ဘဝသက်တမ်းအတွင်း ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။
 ၂၀၂၀ သည်သာမန်နှစ်တစ်ခုမဟုတ်ပါ။ COVID-19 က ကျွန်တော်တို့ကို ပြောင်းလဲစေခဲ့ပြီး ဖန်တီးမှုများကိုလုပ်ဆောင်ရန်အချိန်တန်ပြီဖြစ်သည်။ သင်၏
 သတင်းလွှာကိုဖတ်ရှုနေချိန်တွင် သင်သည်လုပ်ငန်းခွင်တွင် ရှိနေသော်လည်း များသောအားဖြင့် နေအိမ်မှအလုပ်လုပ်နေရမည်ဟု ကျွန်တော်လောင်းချပါသည်။
 သင်သတ်မှတ်ထားသည့်အလုပ်သတ်မှတ်ချက်ရက်ကိုပြည့်မီအောင်လုပ်ဆောင်ရန်လိုအပ်သော်လည်း သင်၏အလုပ်မှာ အပြောင်းအလဲဖြစ်သွားသည်ကို
 သတိပြုမိပါသလား။ အလှူရှင်များ သို့မဟုတ် ဖောက်သည်များ၏ လိုအပ်ချက်များကရော။ ကောင်းပါပြီ။ ဖန်တီးမှုတွေဖြစ်လာဖို့ တွန်းအားဖြစ်လာပါပြီ။
 သင့်အနေဖြင့် ၂ နှစ်ကျော်ကြာတူညီသောအလုပ်တွင် ရှိခဲ့လျှင် သင်မည်သို့လုပ်ဆောင်ရမည်ကို သိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ သင်သည်
 သာတူညီမျှသော စဉ်ဆက်မပြတ်လေ့လာမှုများကို လုပ်ဆောင်ချင်ပါက ပုံမှန်အခြေအနေမှာပင် သင့်အနေဖြင့် ဖန်တီးမှုနှင့် စူးစမ်းလိုစိတ်တို့ကို ဆက်လက်
 ရှိနေရန်ကျွန်ုပ်တို့စိန်ခေါ်လိုက်ရပါသည်။ သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုကြည့်ပြီး သင့်ကိုယ်သင် မေးခွန်းများမေးလိုက်ပါ။ ယနေ့ငါဘာကိုသိချင်သလဲ
 သို့မဟုတ် ဘာကို သင်ယူချင်လဲ။ နောက်ထပ် စူးစမ်းလေ့လာမှုများပြုရန် ခွင့်ပြုမည့်တစ်စုံတစ်ရာကဘာပါလဲ။ ယနေ့လုပ်ငန်းခွင်တွင် ဘာကြောင့်ဟု
 ကျွန်ုပ်တို့မေးနိုင်သလဲ။ စူးစမ်းလိုစိတ်က ကြောင်ကိုသတ်နိုင်သည်။ သို့သော် သင့်အနေဖြင့် ယင်းကိုမပျိုးထောင်နိုင်ခဲ့ပါက သင်၏တီထွင်ဖန်တီးမှုများကိုလည်း
 သတ်ပစ်လိမ့်မည်ဆိုသည်ကိုလည်း သတိရစေလိုပါသည်။

CLAUDIO SANDOVAL | Country Director, ADRA Myanmar

မိဒီယာမှ



ADRA Myanmar

Published 31 May at 14:37

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI နှင့် FRC (Finnish Refugee Council) တို့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် VESI စီမံကိန်းသည် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းများရှိ လူငယ်များကို အဓိကထားပြီး ၎င်းတို့၏ဝင်ငွေတိုးတက်လာစေရန်နှင့် အလုပ်သမားရေးရာတွင်အားလုံးပါဝင်မှုနှင့်အညီ ကျွမ်းကျင်လုပ်သား၊ အလုပ်အကိုင်ရရှိရေးတို့အတွက် သက်မွေးညာရပ်ဆိုင်ရာသင်တန်းများကိုပို့ချပေးခြင်း ဖြစ်သည်။ လားရှိုးအစိုးရနှင့်ပညာအထက်တန်းကျောင်း(GTHS) နှင့် ပူးပေါင်း၍ ကာလတိုသင်တန်းများဖြစ်သော မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာနှင့် ကွန်ပျူတာအခြေခံသင်တန်းတို့ကို လေ့ကျင့်သင်ကြားပို့ချပေးခဲ့ရာ သင်တန်းအမှတ်စဉ် ၁ တွင် ကျောင်းသားဦးရေ ၆၀ တက်ရောက်သင်ကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် ကျောင်းသားများအနေဖြင့် အလုပ်သင်စတင်ရန်နှောင့်နှေးခဲ့ရသည်။ VESI စီမံကိန်းသည် ပညာရေးမှတစ်ဆင့် လူငယ်များနှင့် ကလေးများကိုထောက်ပံ့ရန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်အောက်ရှိ ဒုက္ခသည်စခန်း ၃၂ ခုအပါအဝင် ဒေသခံလူမှုအသိုင်းအဝိုင်းကိုပါ အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ အသိအမြင်များကို မြှင့်တင်ပေးလျက်ရှိသည်။



ADRA Myanmar

Published 28 May at 16:55

ဧတ်ရူပါ: ဥရောပသမဂ္ဂ(EU) က ရန်ပုံငွေထောက်ပံ့ထားပြီး ADRA နှင့် RISE တို့ပူးပေါင်းဆောင်ရွက်နေသော CASE2Learn စီမံကိန်းတွင် ESE 'Education Sensitisation Events' သည် ဝေးလံခေါင်သီသောဒေသများမှ တိုင်းရင်းသားလူမျိုးစုများကို ပညာရေး၏တန်ဖိုးနှင့် မည်သို့ချိတ်ဆက်နေသည်အပါအဝင် နှုတ်ခမ်းမတ်ကဲ့သို့သော TEES ဆရာများသည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရှိပုံတို့ကို လေ့လာပါ။ [HERE](#)



ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း



မဆုမွန်သိန်း

RESEARCH OFFICER | CASE2LEARN

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ဗမာလူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ကရင်အစားအစာပါ။
- Q3 အကြိုက်ဆုံးအရောင်ကဘယ်အရောင်ပါလဲ။
ပန်းရောင်ပါ။
- Q4 ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
ခရီးသွားတာပါ။



Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
Lord of the Ring ရုပ်ရှင်ကြည့်ပြီးတဲ့နောက် နယူးဇီလန်ကို
သွားလည်ချင်ပါတယ်။ အဲဒါကကျွန်မသွားလည်ချင်ဆုံးနေရာတစ်ခုပါပဲ။

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
ဖေဖော်ဝါရီ ၂၀၂၀ ခုနှစ်

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
ပွင့်လင်းမှုနဲ့အတူ ပျော်ရွှင်ခြင်းပါ

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို
နှစ်သက်ပါသလဲ။
ADRA ကနွမ်းပါးတဲ့လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ချစ်ခြင်းမေတ္တာ၊
စာနာထောက်ထားမှုတွေနဲ့ကူညီဆောင်ရွက်နေတာမို့လို့ကြောင့်ပါ။



ဓာတ်ပုံပြိုင်ပွဲ

ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
Thawng Lian Thang, Field Officer, SURE

ဓာတ်ပုံ၏အကြောင်း
ဤသည်မှာ ချင်းတောင်တန်းပေါ်ရှိ လုံငိုးကျေးရွာမှ SALT လယ်ယာစိုက်ပျိုးရေး
သင်တန်းတွင်ပါဝင်သော SURE စီမံကိန်းမှ အကျိုးခံစားခွင့်ရရှိသူ Ding Lia Thang
ဖြစ်ပါသည်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို နောက်တစ်ခါထွက်ရှိမယ့် မင်္ဂလာဘီစာစောင်တွင်
တွေ့မြင်လိုပါသလား။ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို
emma.mccrow@adramyanmar.org သို့ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို
ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်
စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့တွင်လည်း အမည်နှင့်
တကွ ဂုဏ်ပြုဖော်ပြသွားမည်ဖြစ်ပါသည်။

- ဓာတ်ပုံ လမ်းညွှန်ချက်**
သင်၏ဓာတ်ပုံ အနိုင်ရရှိရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာရမည်
- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
 - ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူတစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးခြင်း ဖြစ်ရမည်။
 - အမြင့်ဆုံး resolution (preferable at 300ppi: 2480 x 3508 pixels)
 - Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
 - ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သားရမည်။
 - JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
 - ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
 - ဓာတ်ပုံ၏အကြောင်းအရာကို ဖော်ပြထားပေးရမည်။

Photo: © 2020 ADRA Myanmar | Thawng Lian Thang

အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/careers တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

PROJECT MANAGER

Location/Project: Chin State | ELS
Deadline: 7 June 2020

COMMUNITY MOBILISOR (1 post)

Location/Project: Kachin State | ELS
Deadline: 7 June 2020

EDUCATION OFFICER

Location/Project: Kachin State | ELS
Deadline: 7 June 2020

FINANCE/ADMIN ASSISTANT

Location/Project: Chin State | ELS
Deadline: 7 June 2020

COMMUNITY MOBILISOR (3 posts)

Location/Project: Chin State | ELS
Deadline: 7 June 2020

CIVIL ENGINEER

Location/Project: Chin State | ELS
Deadline: 7 June 2020

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900

Email: admin@adramyanmar.org

Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။

နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



PRICE

AusAID and ADRA သြစတြေးလျတို့က ရန်ပုံငွေ ထောက်ပံ့ထားသော အသက်မွေးဝမ်းကျောင်းမှု အခြေပြု PRICE စီမံကိန်းသည် ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်ကာကွယ် ရေးအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေးရေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအပါဝင် ဆန်၊ ဆေးဝါးများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုဖြန့်ဖြူးနိုင်ရန် အတွက် ရန်ပုံငွေကိုခွဲဝေချထားခဲ့သည်။

PRICE စီမံကိန်းသည် ချင်းပြည်နယ်၊ မတူဝီမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တို့ရှိ ကျေးရွာ ၁၇ ရွာကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်ပြီး စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူဦးရေမှာ အိမ်ထောင်စု ၈၁၀ မှ လူဦးရေ ၃၂၇၀ ဦးဖြစ်သည်။ ကျေးရွာများမှ ဒေသခံများအား ဆန်ရှစ်ပြည်ပါတစ်အိတ်၊ နှာခေါင်းစည်း၊ လက်ဆေးရည်၊ လက်အိတ်နှင့် ဆပ်ပြာတောင့်များကိုထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအလိုက် အပူချိန်တိုင်းသာခိုမ်တာနှင့် လက်ဆေးဘေစင်တို့ကိုပါ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါပစ္စည်းများကို ဂန့်ဂေါမြို့မှ မတူဝီမြို့နယ်ရှိ လုံးငို ကျေးရွာအထိသို့သယ်ဆောင်လာခဲ့ပြီး ကျေးရွာသို့သွား ရာတွင်သွားလာရေးအခက်အခဲရှိသည့်အတွက် မော်တော်ဆိုင်ကယ်များဖြင့်တစ်ဆင့်သယ်ဆောင်ကာ ဖြန့်ဝေပေးခဲ့သည်။ ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုပါ။ [HERE](#)

AEON

AEON 1% Club Foundation နှင့် ADRA Japan တို့မှ ငွေကြေးထောက်ပံ့ထားပြီး ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပညာရေးဆိုင်ရာစီမံ ကိန်းတစ်ခုဖြစ်သော AEON သည် ယခုလအတွင်း စီမံကိန်းလုပ်ငန်းမှုနှစ်ခုကို ပြီးစီးခဲ့သည်။

ပညာရေး၊ ToT သင်တန်းတို့နှင့် ပတ်သက်၍ တုံ့ပြန်ချက်များအတွက် ဆရာများကို မေးမြန်းခြင်းအားဖြင့် စီမံကိန်း End line စစ်တမ်း ကောက်ယူမှုမှာ ပြီးဆုံးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းပွားနေမှုကြောင့် အစိုးရ၏ကန့်သတ်ချက်များရှိနေသဖြင့် ဖုန်းဖြင့်သာ ဆက်သွယ်မေးမြန်းခဲ့ရသည်။

တို့ပြင်ပညာရေးဆိုင်ရာအသိပညာနှင့် ပတ်သက်၍ မိဘများအားမေးမြန်းခြင်း စစ်တမ်းကိုလည်းကောက် ယူနေဆဲဖြစ်ပြီး ဇွန်လတွင်ပြီးစီးမည်ဖြစ်သည်။

ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဖျက်သိမ်းခဲ့ရသော်လည်း စီမံကိန်းဝန်ထမ်းများသည် ဘားအံနှင့် ကော့ကရိတ်မြို့နယ် ပညာရေးမှူးရုံးတို့သို့ သွားရောက်၍ မြို့နယ်ပညာရေးမှူးများဖြစ်သော ဦးသန်းထိုက်ဦးနှင့် ဒေါ်ခင်ညိုညိုမေတ်တံ သက်ဆိုင်ရာစာအုပ်များကို အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။



နောက်ဆုံးရ စီမံကိန်း

အချက်အလက်များ



SEAQE2

Norad နှင့် ADRA နှစ်ဦးတို့က ရန်ပုံငွေ ထောက်ပံ့ထားသော ပညာရေးအခြေပြုစီမံကိန်း SEAQE 2 သည် ကရင်ပြည်နယ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု တုံ့ပြန်ကာကွယ်ရေး အတွက်ဆေးဝါးအထောက်အပံ့များ ဖြန့်ဝေခြင်း၊ အသိပညာပေးပို့တာများနှင့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းတို့အတွက် ရန်ပုံငွေကို ခွဲဝေချထားခဲ့သည်။

အထောက်အကူပြုပစ္စည်းများဖြန့်ဝေရာတွင်လည်း ဆက်သွယ်သွားလာခွင့်အကန့်အသတ်ရှိသော ကြောင့် အဆိုပါ ပစ္စည်းများကိုဒေသခံလူထုထံသို့ ဖြန့်ဝေရန် မိဘဆရာအသင်းများ၊ ရပ်ရွာရှိ ကျောင်းများ၊ ဒေသခံများနှင့် အတူတကွပူးပေါင်း ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြန့်ဝေမှုကို အစိုးရကျောင်း ၁၉ ကျောင်းနှင့် ရပ်ရွာကျောင်း ၁၅ ကျောင်း စုစုပေါင်းကျောင်းပေါင်း ၃၄ ကျောင်းဖြစ်ပြီး အိမ်ထောင်စု ၅၁၃၉ မှ လူဦးရေ ၂၄၆၈၇ ဦးထံသို့ ရောက်ရှိရန်လည်း ရည်ရွယ်ဆောင်ရွက်ခဲ့သည်။

ရပ်ရွာများသို့ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများအပါအဝင် လက်ဆေးရည်နှင့် ဆပ်ပြာတောင့်များစသည့်ပစ္စည်းများကိုဖြန့်ဝေပေး ခဲ့သည်။

ဆောင်းပါးအပြည့်အစုံကို ဖတ်ရှုပါ။ [HERE](#)



SURE

Ministry of Foreign Affairs and Trade (MFAT) နှင့် ADRA New Zealand တို့က ရန်ပုံငွေထောက်ပံ့ထားပြီး ချင်းပြည်နယ်အတွင်း ဆောင်ရွက်နေသော အသက်မွေးဝမ်းကျောင်းမှု အခြေပြု SURE စီမံကိန်းသည် လယ်ယာစိုက်ပျိုးရေးနှင့်မြေဆီလွှာထိန်းသိမ်းရေး တို့ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

စီမံကိန်းကျေးရွာသုံးခုရှိ လယ်သမား ၁၆ ဦး အတွက် စပါးမျိုးစေ့များကိုဖြန့်ဝေပေးခဲ့ပြီး ကျေးရွာ ၁၂ ရွာတွင်လည်းပဲယင်းနှင့် ဘောစကိုင်းမျိုးစေ့များ ကိုထောက်ပံ့ပေးခဲ့သည်။

ယင်းစီမံကိန်းတွင် လယ်ယာမြေများအတွင်း မြေဆီ လွှာများပျက်စီးခြင်းမှကာကွယ်ရန်နှင့် မြေဩဇာကောင်းမွန်စေရေးအတွက် SALT (Sloping Agricultural Land Technology) ဖြင့် ပဲယင်းနှင့် ဘောစကိုင်းတို့ကိုစိုက်ပျိုးမည်ဖြစ်သည်။ ယင်းဒေသတွင် ရာသီအလိုက် သီးနှံများကို များသောအားဖြင့် မေလမကုန်မီ စိုက်ပျိုးကြသည်။

SURE စီမံကိန်းသည် မိုးရာသီတွင် မြေပြုတောင်ပြု တတ်လေ့ရှိသော တောင်တန်းဒေသတွင် အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

SALT နည်းပညာဖြင့်စိုက်ပျိုးခြင်းသည် မတ်စောက် သောတောင်စောင်းဒေသများတွင် သီးနှံများ စိုက်ပျိုးမှုကို ပိုမိုအားကောင်းစေရန် တောင်သူလယ် သမားများအားအထောက်အကူပြုလျက်ရှိသည်။





ADRA